



Address:  
P.O. Box 201, Prasingh,  
Chiang Mai, Thailand 50200

Email: shanhumanrightsfoundation@gmail.com  
Website: www.shanhumanrights.org  
Phone: +66 (0)93- 297-7754

**ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ချက်**

၂၅ . ၇ . ၂၀၁၉ ခုနှစ်

**ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်တွင် ဆန်ဝယ် ပြီးပြန်လာသည့် ဒေသခံရွာသားတစ်ဦးကို အစိုးရ စစ်တပ်၊ တပ်သားများက ရိုက်နှက်စစ်ဆေးခြင်း**

၆.၇.၂၀၁၉တွင် အစိုးရစစ်တပ် ခမရ အမှတ်(၅၇၉)မှတပ်သားများက ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဉ်းမြို့နယ် မိုင်းလျှန်းကျေးရွာတွင် ဆန်ဝယ်ပြီးပြန်လာသည့် လားဟူလူမျိုး ရွာသားတစ်ဦးကို ရိုက်နှက် စစ်ဆေးကြောင်းသိရသည်။

၆.၇.၂၀၁၉ ညနေ ၆:၀၀ အချိန်တွင် အသက်(၃၂)နှစ် ဇာပေါအမည်ရှိ လားဟူရွာသားတစ်ဦးသည် ရွာတွင်း ကုန်စုံဆိုင်မှဆန်ဝယ်ပြီး အိမ်သို့ပြန်လာရာတွင် ခမရ အမှတ်(၅၇၉)မှ အင်အား(၂၀)ခန့်ရှိ စစ်သားများ နှင့်ဆုံမိခါ စစ်သားများက ၎င်းအားခေါ်ယူပြီး"ရှမ်းစစ်သားတွေအတွက် မင်းဆန်လာဝယ် ပေးနေတာမဟုတ်လား" ဟု စွပ်စွဲပြောဆိုပြီး လက်သီးဖြင့် (၇)ချက်တိတိ ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ကြောင်း သိရသည်။

လားဟူလူမျိုး ဇာပေါက"မိမိသည် ရှမ်းစစ်သားတွေအတွက် ဆန်လာဝယ် ပေးတာမဟုတ်ကြောင်း ဆေးဖက်ဝင်အပင်သွားရှာဖွေ တောတွင်းသို့ ညအိပ်သွားရန် ရိက္ခာလာဝယ်ခြင်းသာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ရသည်"ဟု သိရသည်။ ထိုနောက် ၎င်းတပ်သားများက ဇာပေါအား (၁) နာရီခန့် စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

(ခမရ)ခြေမြန်တပ်ရင်း အမှတ်(၅၇၉)သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအတွင်း အခြေစိုက် ထားသော တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ စစ်ဆင်ရေး ကွပ်ကဲဌာနချုပ် အမှတ် (၁၄) လက်အောက်ခံ တပ်ရင်း ဖြစ်ကြောင်း သိရသည်။

မိုင်းလျှန်းကျေးရွာသည် အိမ်ခြေ(၃၀)ရှိပြီး ရှမ်းလူမျိုးများနှင့်လားဟူလူမျိုးများတို့ စုပေါင်းနေထိုင် ကြသည်။ ၎င်းကျေးရွာတွင် နေထိုင်သည့်"ဇာပေါ"သည် ဦးဇာဟေ့+ဒေါ်နိုင်တို့၏သားဖြစ်ကြောင်း သိရသည်။

**ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင်အစိုးရစစ်တပ်မှတပ်သားများက ဒေသခံပြည်သူတို့စိုက် ပျိုး ထားသော သီးနှံများကို ပိုင်ရှင်တို့အား အသိမပေးဘဲ ယူဆောင်ခြင်း**

၁၃ - ၁၅ . ၀၇ . ၂၀၁၉ မိုင်းတုံးတွင် အခြေစိုက်ထားသော အစိုးရ စစ်တပ် ခမရ(၅၄၄) တပ်သည်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းပူးအွန်အုပ်စု နားကွန်ဆိုင်ရွာအနီးရှိ ဒေသခံရွာသူရွာသားများ စိုက်ပျိုးထားသော သီးနှံများနှင့် အိမ်မွေးတိရစ္ဆာန်များကို ဒေသခံပိုင်ရှင်များကို အသိမပေး၊ ခွင့်မတောင်း ဘဲ ယူဆောင်သွားခဲ့ကြသည်ဟု သိရသည်။

၁၃.၀၇.၂၀၁၉ နံနက်၈:၀၀အချိန်တွင် အစိုးရစစ်တပ်မှ အင်အား(၃၀)ခန့်ရှိ တပ်သားများသည်


ဒေသခံ ရွာသူရွာသားများ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် သီးနှံများကို ပိုင်ရှင်များအား အသိမပေး၊ ခွင့်မတောင်းဘဲ ။ ခြင်းများ ပိန်အိတ်များဖြင့် အပြည့် စိတ်ကြိုက်ခူးယူသယ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။ ၎င်းတို့ယူဆောင်သွားသော

ဟင်းသီးဟင်းရွက် သီးနှံတို့၏ ကာလတန်ဘိုးမှာ (၁၅၀၀၀)ကျပ် ခန့်ရှိကြောင်း ခြံပိုင်ရှင်ဖြစ်သည့် လုံးဖိုးမား ပုနန်းဝိုးဆိုင်တို့ထံမှ သိရသည်။

၁၄.၀၇.၂၀၁၉ ညနေ ၃:၀၀အချိန်တွင် ခမရ(၅၄၄)တပ်မှ တပ်သားများသည် နားကွန်ဆိုင်းရွာနေ လုံးလိုင်းဆိုင်စင်နှင့် ပုလိုင်းဆိုင်လူတို့အိမ်ရှိ ဘဲသုံးကောင်ကိုလည်း ခိုးယူသွားခဲ့သေးကြောင်း၊ ၎င်း ဘဲသုံးကောင်၏ ကာလတန်ဘိုးမှာ ၃၀၀၀၀ကျပ် ရှိသည်ဟု သိရသည်။

၁၅.၀၇.၂၀၁၉ နံနက် (၇)နာရီတွင် ခမရ(၅၄၄)မှ တပ်သားများသည် နားကွန်ဆိုင်းရွာနေ လုံးဖိုးမား ပုနန်းဝိုးစိန်တို့ နေအိမ်ရှိ ဘဲသုံးကောင်ကို ထပ်မံခိုးယူသွားခဲ့ကြောင်း၊ ၎င်းဘဲသုံးကောင်၏ ကာလတန်ဘိုး မှာ (၂၄၀၀၀) ကျပ် ရှိကြောင်း သိရသည်။

၎င်းစစ်တပ်သည် ထိုရွာအပြင်တွင် တပ်စခန်းချပြီး ရွာအတွင်းသို့ စားသောက်ဖွယ်ရာများကို လာရောက် ခိုးယူနေခဲ့ကြသည်။



**ဆက်သွယ်ရန်**

စိုင်းဟော်ရှန် +66: 63-389-5088  
(ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင် +66: 97-173-1530  
(ရှမ်း၊ မြန်မာ)